


# ACC Against COVID-19



## အစီအစဉ် (၃၉)

“COVID-19 ကပ်ရောဂါ ကာလအတွင်း အဂတိလိုက်စားမှုအား  
ခေတ်မီသတင်းဆက်သွယ်မှုနည်းလမ်းဖြင့် ကုစားခြင်း”

တင်ပြသူ


အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊

ပြည်တွင်းအခွန်များဦးစီးဌာန

“CURE CORRUPTION BY CONTEMPORARY CORRESPONDENCE COMMUNICATIONS DURING COVID-19 CRISIS”




ကမ္ဘာ့ကပ်ရောဂါဘေး ကျရောက်လျက်ရှိသည့် အချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရ၏ ယန္တရားများ ဖြစ်သော ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ လုပ်ငန်းဆောင်တာများအရှိန်အဟုန်မပျက်ဆက်လက်လည်ပတ်နိုင်ရေးစီမံဆောင်ရွက်နေရသကဲ့သို့ တစ်ချိန်တည်းမှာပင် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ထိခိုက်မှုမှလျော့နည်း သက်သာစေရေးနှင့် ပြန်လည် ကောင်းမွန်လာစေရေးအတွက် ထောက်ပံ့ကူညီအားပေး ဆောင်ရွက်လျက်ရှိပါသည်။





ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ လူအချင်းချင်း တွေ့ဆုံရာမှ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားစေပါသည်။ ထို့အပြင် အဂတိလိုက်စားမှုဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့၏အဆိုအရ အစိုးရရုံးဝန်ထမ်းနှင့်ပြည်သူ တိုက်ရိုက်ထိတွေ့ ဆက်ဆံရာမှ အဂတိလိုက်စားမှုများ ဖြစ်ပွားလာနိုင်ပါသည်။ သို့ဖြစ်ပါ၍ ခြုံငုံသုံးသပ်ရပါက လူလူချင်းတိုက်ရိုက် ထိတွေ့မှုမရှိအောင် ရှောင်ရှားနိုင်မည့် နေ့စဉ် လူနေမှုပုံစံအသစ်တစ်ရပ် လိုအပ်လျက်ရှိသည်မှာ ထင်ရှားပြီး ယင်းမှာ Electronic စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အစိုးရရုံးဌာနများသို့ ကိုယ်တိုင်သွား ရောက်စရာ မလိုအောင် Online ၊ E-mail စသည့် ခေတ်မီစာပေးစာယူသတင်း ဆက်သွယ်ရေး နည်းလမ်းများဖြင့် ဝန်ဆောင်မှုများ ပေးခြင်း၊ Electronic စနစ်ဖြင့် ရုံးလုပ်ငန်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ၊ မှတ်တမ်းများနှင့် အထောက်အထားများ ထားရှိခြင်း၊ အစိုးရရုံးဌာန အချင်းချင်း အချက်အလက်များအား ကွန်ယက် ချိတ်ဆက်ထားခြင်း စသည်များအား လက်တွေ့ဆောင်ရွက်ရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း ထင်ရှားပါသည်။





ယင်းသို့ ဆောင်ရွက်နိုင်ပါက  
အမျိုးသားကျန်းမာရေးမဏ္ဍိုင်  
နှင့် စာရိတ္တမဏ္ဍိုင်နှစ်ရပ်စလုံး  
အားတစ်ပြိုင်တည်းအထောက်  
အကူပြုနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် လုပ်ငန်းကိစ္စများကို  
ပိုမိုလျင်မြန်စွာနှင့် တိကျ  
မှန်ကန်စွာ ဆောင်ရွက်နိုင်မည်  
ဖြစ်သဖြင့် စီးပွားရေးမဏ္ဍိုင်အား  
များစွာ အထောက်အကူ  
ပြုနိုင်မည် ဖြစ်ပါသည်။




GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR

# Overcoming as One: COVID-19 Economic Relief Plan

27 April 2020

စီးပွားရေးဆိုင်ရာ လှုံ့ဆော်အားပေးမှုတစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၏ COVID-19 ကပ် ရောဂါကာလအတွင်း စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်(CERP)အရ ပြည်တွင်းအခွန် များဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးရမည့်အခွန်ဆိုင်ရာ ဖြေလျော့မှု(၈)မျိုးအား ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ပါသည်။ ယင်းတွင် အခွန်ပေးဆောင်ရမည့်အချိန်ကာလ တိုးမြှင့်သတ်မှတ် ပေးမှု (၂)ခု၊ ကင်းလွတ်ခွင့် (၂)ခုနှင့် အခွန်ဆိုင်ရာခုနှိမ်ခွင့် (၄)ခုတို့ ပါဝင်ပါသည်။ ယင်းသို့ ဖြေလျော့ ပေးခြင်းအားဖြင့် အခွန်ထမ်းပြည်သူများ၏ စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့အားပေး နိုင်မည့်အပြင် အခွန်လျော့နည်းစေရန်ထိမ်ချန်ခြင်း၊ အခွန်တိမ်းရှောင်ခြင်းပြုလုပ်ရန် အလို့ငှာ အားထုတ်ခြင်းများမှ ရှောင်လွှဲနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့်အခွန်ထမ်းပြည်သူများ၏ အဓိက တာဝန် (၄)ရပ် ဖြစ်သော မှတ်ပုံတင်ခြင်း၊ အချက် အလက်များ ဖြည့်သွင်းခြင်း၊ ကြေညာလွှာများ တင်သွင်းခြင်း၊ အခွန် ပေးဆောင်ခြင်း ဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍အခွန်ထမ်းကြီးများနှင့် အလယ် အလတ် အခွန်ထမ်းအချို့အတွက် Online ဖြင့် လက်ခံဆောင်ရွက် ပေးလျက်ရှိပြီး ဆက်လက်၍ ကျန်အလယ်အလတ်အခွန် ထမ်းများနှင့် တစ်ဦးချင်း အခွန်ထမ်းများ အတွက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် များချမှတ် ဆောင်ရွက်လျက်ရှိပါသည်။




ထို့အပြင် အခွန်ရုံးက အခွန်စည်းကြပ်သည့် စနစ်မှအခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ် သည့်စနစ်သို့ ပြောင်းလဲ ဆောင်ရွက်လျက်ရှိ ရာတွင် အထက်ပါ အခွန်ထမ်းအလွှာ (၃)ရပ် စလုံးအတွက် အဆင့်ဆင့်တိုးချဲ့၍ ရှေ့ပြေး စီမံကိန်း (Pilot Project) ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် အခွန်ထမ်း မှတ်ပုံတင်အမှတ် (Taxpayer Identification Number) ရရှိပြီးသော အခွန်ထမ်းများအနေဖြင့် e- banking ၊ i-banking ၊ Electronic Payment များဖြင့် အခွန်ထမ်းဆောင်နိုင်မည် ဖြစ်ပါ သည်။

Copyright © 2020, Internal Revenue Department | [Terms & Conditions](#) [Privacy](#)  
Secure Payment by 2c2p

ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် PFP(Public Feedback Programme) Web Portal အား အသုံးပြုလျက် သက်ဆိုင်ရာအခွန်ရုံးများ၏ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကျေနပ်မှုရှိ၊ မရှိအား လက်ကိုင်ဖုန်းမှတစ်ဆင့် စာတိုပေးပို့သည့်စနစ်ဖြင့် မေးမြန်းခဲ့မှုအရ လိုအပ်သည်များအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် အဂတိ လိုက်စားမှုဖြစ်နိုင်ခြေများအားလည်း ကြိုတင်၍ တားဆီးကာကွယ်နိုင်ခဲ့သဖြင့် ယင်းမှာ Electronic Communications သတင်းဆက်သွယ်ရေး နည်းလမ်းများ အသုံးဝင်မှု၏ လက်တွေ့သဘာဝ တစ်ရပ်ပင် ဖြစ်ပါသည်။

လေးစားရေပါသော ဦး...အနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနသို့ လာရောက်ခဲ့စဉ် ဝန်ဆောင်မှုအပေါ် ကျေနပ်မှုရှိ/မရှိနှင့် လာဘ်ငွေ တောင်းခံခဲ့ခြင်း ရှိ/မရှိအား (၃)ရက်အတွင်း ပြန်လည်ဖြေကြား ပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်။

လစာဝင်ငွေဆောင်ရာတွင် ကွန်ပျူတာစက်မလောက်သဖြင့် မိမိအလှည့်ရောက်ဖို့ စောင့်ရတာ ကြာပါတယ်။ ဖြည့်ဆည်းပေးပါက ပိုမိုအဆင်ပြေပါမယ်ခင်ဗျာ။ ဝန်ထမ်းများအနေဖြင့် သိလိုသည်များကို ကူညီပြောဆိုပေးပါတယ်။ ကျေးဇူးတင်ပါတယ်။



သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်လည်း  
အစိုးရရုံးဌာနများနှင့် စပ်လျဉ်း၍  
မိမိတို့၏ဆိုင်ရာ ကိစ္စရပ်များအား  
ကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ  
Electronic Communications  
သတင်းဆက်သွယ်ရေးနည်းလမ်း  
များဖြင့် မိမိတို့၏ နေအိမ်မှတစ်ဆင့်  
Home Stay ပြုလုပ်လျက်  
ဆောင်ရွက်ခြင်းဖြင့် စိတ်ကျေနပ်မှု  
ရရှိနိုင်မည်ဖြစ်ပါသည်။



Online စနစ်၊ Electronic စနစ်များအား Our New Normal  
ဖြစ်သည့် မိမိတို့၏ နေထိုင်မှုပုံစံအသစ်အနေဖြင့် အသုံးပြုမည်  
ဆိုပါက COVID-19 ကပ်ရောဂါအား ကြိုတင်ကာကွယ်နိုင်မည်  
ဖြစ်သကဲ့သို့ တစ်ပြိုင်တည်းမှာပင် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ  
အားလည်း ကြိုတင်၍တားဆီးကာကွယ်သွားနိုင်မည်ဟု  
ယုံကြည်ပါကြောင်း လေးစားစွာဖြင့် တင်ပြလိုက်ရပါသည်။

Credit Photos>> Internet